

## မြန်မာနှင့်မြန် မျိုးပြခကားလုံးများနှင့်ယဉ်လေ့လာချက်

မိန္ဒယ်သန်း\*

### ခာတာမ်းအကျဉ်း

ဤစာတမ်းတွင် မြန်မာနှင့်မြန်တိုင်းရင်းသားတို့၏ မျိုးပြခကားလုံးများကို နှိုင်းယဉ်လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် မြန်မာနှင့်မြန်တိုင်းရင်းသားတို့၏ မျိုးပြခကားလုံး ဖန်တီးအသုံးပြန္တန်း မျိုးပြခကားလုံးရွေးချယ်အသုံးပြုပုံများကို အနိုင်းဘာသာဇားရှုထောင့်မှ နှိုင်းယဉ်လေ့လာဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ မြန်မာဘာသာသာစကားရှိ မျိုးပြခကားလုံးများနှင့် မြန်မာဘာသာသာစကားရှိ မျိုးပြခကားလုံးများတို့ အလေ့လာခံအဖြစ် ရွေးချယ်ထားပါသည်။ မြန်မာနှင့် မြန်တိုင်းရင်းသားတို့သည် မိမိတို့၏ လူမှုကိစ္စရပ် အမျိုးမျိုးအတွက် မျိုးပြခကားလုံးများ မည်သို့ ရွေးချယ်အသုံးပြုပုံကို ဖော်ထုတ်တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းမှာတစ်ဆင့် မျက်မောက်ခေတ်တွင် ပြောဆိုရေးသားနောက်သော မြန်မာနှင့် မြန်တိုင်းရင်းသားတို့၏ မျိုးပြခကားလုံးအသုံးပြုပုံများမှ တူညီမှု၊ ကွဲပြားမှုများကို ဖော်ထုတ်သိရှိနိုင်ပြီး မြန်မာနှင့် မြန်တိုင်းရင်းသားတို့၏ ဘာသာသာစကား၊ စာပေကိန္ဒိုးယဉ်လေ့လာ လိုသူများအတွက် အထောက်အကူပြနိုင်မည်ဟု ယုံကြည်မိပါသည်။

သော့ချက်ဝေါဟာရများ ။ ၁၇၁၈၊ နာရီ၁၇၂၀ ပုံသဏ္ဌာန်၊ မျိုးပြခကားလုံး၊ မြန်မာမျိုးပြခကားလုံး၊ မြန်မျိုးပြခကားလုံး။

### နိဒါန်း

ဤစာတမ်းသည် မြန်မာမျိုးပြခကားလုံးများနှင့် မြန်မျိုးပြခကားလုံးများကို နှိုင်းယဉ်လေ့လာထားသောစာတမ်းတစ်စောင် ဖြစ်ပါသည်။ မျိုးပြခကားလုံးများသည် နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသောစကားလုံးများဖြစ်ပါသည်။ ထို့ကြောင့် မျိုးပြခကားလုံးများသည် ဘာသာသာစကား တစ်ခုတွင် အရေးပါသည့် အခန်းကဏ္ဍာဏ်ပါဝင်လျက်ရှိပါသည်။ လူမျိုးတိုင်းလူမျိုးတိုင်းတို့သည် မိမိတို့ဘာသာသာစကားနှင့် ကိုက်ညီသော မျိုးပြခကားလုံးများကို ရွေးချယ်အသုံးပြုကြပါသည်။ မျိုးပြခကားလုံးများကို လေ့လာခြင်းအားဖြင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့၏ စိတ်ကူးစိတ်သန်း၊ မျိုးပြခကားလုံး ဖန်တီးအသုံးပြုသည့်အခြေအနေ၊ အသုံးပြုမည့် အကြောင်းအရပ်တို့၏ မတူကွဲပြားပုံများကို သိရှိနိုင်မည်ဖြစ်ပါသည်။ ဘာသာစကားတစ်ခု၏ ဝိသေသလက္ခဏာတစ်ရပ်ကို ဖော်ထုတ်ရာတွင် မျိုးပြခကားလုံးများသည် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုလျက်ရှိပါသည်။ မြန်မာမျိုးပြခကားလုံးများနှင့် ပတ်သက်၍ ဆရာတိုးဒေါက်တာအောင်မြင့်ညီးက “ပုဂံခေတ်မျိုးပြအသုံးများကို မျက်မောက်ခေတ်အသုံးများနှင့် နှိုင်းယဉ်ချက်”၊ “မြန်မာမျိုးပြခကားလုံးများ”၊ ဒေါက်တာအေးအေးမွန်က “စံမြန်မာဘာသာသာစကားရှိ မျိုးပြခကားလုံးများ” တို့ကိုလေ့လာခဲ့ပါသည်။ မြန်မျိုးပြခကားလုံးနှင့် ပတ်သက်၍ လေ့လာထားသူများ မရှိသေးသည့်အတွက် ထိုကွက်လပ်ကို ဖြည့်သည့်အနေဖြင့် ဤစာတမ်းတွင် မြန်တိုင်းရင်းသားတို့၏ မျိုးပြခကားလုံး အသုံးပြုပုံများကို မြန်မာမျိုးပြခကားလုံးများနှင့် နှိုင်းယဉ်လေ့လာတင်ပြရခြင်းဖြစ်ပါသည်။ မြန်စကားသံများကို အသံဖလှယ်ရာတွင် အပြည်ပြည်ဆိုင်ရာသွေးဖော်အသင်းကြီး (IPA)၊ ဆရာတိုးညီးရွှေသွင်း၏ ‘မြန်ဘာသာစကားကို သွေးဖော်အနည်းဖြင့် လေ့လာခြင်း’ ဆောင်းပါး၊ ဆရာတိုးဒေါက်တာနိုင်ပန်းလု၏ “An

\* ဒေါက်တာ၊ လက်ထောက်ကထိက၊ မြန်မာစာဌာန၊ မြို့တော်တွေသိပုံး

Introduction to Mon Language"၊ ရှေ့တို့၏ "A Dictionary of Modern Spoken Mon"ကို အခြေခံ၍ အသံဖလှယ်ထားပါသည်။

## ၁။ မြန်မာဘာ ရည်ရွယ်ချက်

တိုင်းရင်းသားလူမျိုးတိုင်းတို့သည် မိမိတို့ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ဘာသာစကားနှင့်ကိုက်ညီသော မျိုးပြစ်ကားလုံးများကို ရွေးချယ်အသုံးပြုလျက် ရှိကြပါသည်။ ကျွန်မ သည် မွန်တိုင်းရင်းသူ မွန်ဘာသာစကားကို ပြောဆိုနေသူဖြစ်သော်လည်း မွန်ဘာသာစကားရှိ မျိုးပြ စကားလုံး အသုံးပြုပုံများနှင့်ပတ်သက်၍ ခြေခြေမြစ်မြစ်မသိရှိခဲ့ပါ။ ထိုကြောင့် မွန်မျိုးပြ စကားလုံး အသုံးပြုထားပုံများကို ခြေခြေမြစ်မြစ် သိရှိလိုသည့်အတွက် ဤစာတမ်းကိုပြုစုရန် စိတ်အားထက်သန် ခဲ့ပါသည်။ ထိုသို့မွန်မျိုးပြစ်ကားလုံးများကို လေ့လာရာတွင် ပိမိထင်ရှားပေါ်လွင်အောင် မြန်မာမျိုးပြ စကားလုံးနှင့် နှိုင်းယဉ်လေ့လာ တင်ပြထားပါသည်။ မွန်မျိုးပြစ်ကားလုံးမှတစ်ဆင့် မြန်မာပြည်ဗား မွန်တိုင်းရင်းသားတို့၏ စိတ်ကူးစိတ်သန်းများ၊ အတွေးအမြင်များ၊ ဘာသာစကားဖန်တီးအသုံးပြုမှုများကို သိရှိနိုင်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိမိရရှိနိုင်ရန် ရည်ရွယ်ပါသည်။

## ၂။ လေ့လာမှုနယ်ပယ်

ဤစာတမ်းတွင် မြန်မာမျိုးပြစ်ကားလုံးများနှင့်ပတ်သက်၍ မျက်မောက်ခေတ်တွင် ပြောဆိုနေသော မြန်မာဘာသာစကားနှင့်စာပေကို လည်းကောင်း၊ မွန်မျိုးပြစ်ကားလုံးများနှင့်ပတ်သက်၍ မျက်မောက် ခေတ်တွင် ပြောဆိုနေသော မွန်ဘာသာစကားနှင့်မွန်စာပေ၊ စာအုပ်စာတမ်းများကိုလည်းကောင်း အလေ့လာခံအဖြစ် အသုံးပြုထားပါသည်။

## ၃။ မျိုးပြစ်ကားလုံးဟူသည်

မျိုးပြစ်ကားလုံးဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင် ဖွင့်ဆိုပြထားခြင်းမရှိသေးပါ။ မျိုးပြ စကားလုံးအမျိုးအစား၊ စကားလုံးများကို အနက်ဖွင့်ရာတွင်မူ ရေတွက်ရာ၌သုံးသော စကားလုံးဟုဖော်ပြ ပါသည်။ သဒ္ဓါစကားလုံးအမျိုးအစားအဖြစ် ပစ္စည်းဟု ပြပါသည်။ (အောင်မြင်းဦး၊ ၂၀၁၀)

မျိုးပြစ်ကားလုံးနှင့်ပတ်သက်၍ မြန်မာစာအဖွဲ့က ထုတ်ဝေသည့် မြန်မာသွေးစာအုပ်တွင် နာမ် ပစ္စည်းကဏ္ဍ၌ မျိုးပြပစ္စည်းဟု ဖော်ပြထားပါသည်။ မျိုးပြပစ္စည်း၏ အဓိပ္ပာယ်ကို “သက်ရှိသက်မဲ့တို့၏ ပုံသဏ္ဌာန်၊ အမျိုးအစားအလိုက် သချို့ပုဒ်များနှင့် တွဲ၍သုံးသောပစ္စည်းကို မျိုးပြပစ္စည်းဟု ခေါ်ပါသည်” (မြန်မာသွေး၊ ၂၀၁၅)ဟု ဖွင့်ဆိုပြထားသည်ကို တွေ့ရှုရပါသည်။ ထိုကြောင့် မျိုးပြစ်ကားလုံးများသည် နာမ်ကို ရည်ညွှန်းရေတွက်ရာတွင် သုံးသောစကားလုံးများဖြစ်သည်။

၃။ ၁။ မြန်မာမျိုးပြစကားလုံးနှင့် မြန်မျိုးပြစကားလုံး နှီးယဉ်ချက်

မျိုးပြစကားလုံးများသည် နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသည့်စကားလုံးများဖြစ်သည်။ ထိုကြောင့် မျိုးပြစကားလုံး၏ အခြေခံနှစ်ရပ်မှာ နာမ်၏ ပုံသဏ္ဌာန်၊ နာမ်၏ အရည်အသွေးနှင့် အမျိုးအစားကို အခြေပြု၍ သုံးနှုန်းကြကြောင်း တွေ့ရသည်။

၃။ ၁။ ၁။ မြန်မာနှင့် မြန်ဘာသာစကားရှိ နာမ်၏ပုံသဏ္ဌာန်ကို အခြေပြုသော မျိုးပြစကားလုံးများ နှီးယဉ်ချက်

နာမ်ကိုရေတွက်ရာတွင် နာမ်၏ ပုံသဏ္ဌာန်ကို ဖော်ညွှန်းသော စကားလုံးများကို မျိုးပြအဖြစ် အသုံးပြုကြကြောင်းတွေ့ရသည်။ မြန်မာနှင့် မြန်ဘာသာစကားရှိ မျိုးပြစကားလုံးများတွင် နာမ်၏ ပုံသဏ္ဌာန်ကို အခြေပြု၍မျိုးပြအဖြစ် အသုံးပြသောစကားလုံးများကို လေ့လာကြည့်လျင် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

တုဇ်/tnɔ:ŋ/မြန်)၊ချောင်း(မြန်မာ)-အချောင်းပုံသဏ္ဌာန်ရှိသောနာမ်ကို ရည်ညွှန်းရေတွက်ရာတွင် သုံးသောမျိုးပြ

မြန်မျိုးပြ	မြန်မာမျိုးပြ
ဇုက် မဲ တူ၏/zək moa tnɔ:ŋ/ (ကြိုး ၁ ချောင်း)	ကြိုး ၁ ချောင်း
ပသ မဲ တူ၏/pəsoa moa tnɔ:ŋ/ (သံ ၁ ချောင်း)	သံ ၁ ချောင်း
မောန် ပါ တူ၏/mnon pəe? tnɔ:ŋ/ (ပေတံ ၃ ချောင်း)	ပေတံ ၃ ချောင်း
တုန် မဲ တူ၏/tun moa tnɔ:ŋ/ (ဝါး ၁ ချောင်း)	ဝါးလုံး ၁ လုံး
ရ မဲ တူ၏ /ləa moa tnɔ:ŋ/ (မြား ၁ ချောင်း)	မြား ၁ စင်း
သော် မဲ တူ၏ /sok moa tnɔ:ŋ/ (ဆံပင် ၁ ချောင်း)	ဆံပင် ၁ ပင်၊ ဆံချည် ၁ မျင်း
ဆံက် မဲ တူ၏/chək moa tnɔ:ŋ/ (ကောက်ရှိုး ၁ ချောင်း)	ကောက်ရှိုး ၁ မျင်း အသက် ၁ ချောင်း

အချောင်းပုံသဏ္ဌာန်ရှိသော နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသောမျိုးပြများကိုကြည့်လျင် မြန်မာနှင့်မြန်တိုင်းရင်းသားတို့သည် တူညီမှုများရှိသကဲ့သို့ ကွဲပြားမှုများရှိသည်ကိုလည်း တွေ့ရှိရပါသည်။ မြန်လူမျိုးတို့သည် ‘ဝါး’ကို အချောင်းပုံသဏ္ဌာန်အဖြစ်သတ်မှတ်၍ မျိုးပြအဖြစ်သုံးသည့်အခါ ‘တုဇ်(ချောင်း)’ဟု သုံးသော်လည်း မြန်မာတို့ကမူ ‘ဝါး’ကိုလုံးဝန်းသည့် ပုံသဏ္ဌာန်ကိုယူ၍ ‘လုံး’ ဟူသည့် မျိုးပြကိုသုံးကြကြောင်း တွေ့ရသည်။ အလားတူပင် မြန်မာဘာသာစကားတွင် မြားအတွက်မျိုးပြကို ‘စင်း’၊ ဆံပင်အတွက် မျိုးပြကို ‘ပင်၊ မျင်း’ဟု သုံး သော်လည်း မြန်ဘာသာစကားတွင်မူ ရ (မြား)၊ သော် (ဆံပင်)တို့အတွက် မျိုးပြကို တုဇ် (ချောင်း)ဟူ၍ပင် သုံးသည်ကိုတွေ့ရသည်။ ထိုပြင် မြန်မာဘာသာစကားတွင် ‘ချောင်း’ ဟူသော မျိုးပြကို အကောင်အထည်ကို ဖော်ပြန်သည့်နေရာတွင် သုံးသည်သာမက

အကောင်အထည် မရှိသည် ‘အသက်တစ်ချောင်း’ဟူ၍ တင်စားသုံးသော အသုံးအနှစ်းမျိုးပင်ရှိသော်လည်း မွန်ဘာသာ စကားတွင် ထိအသုံးမျိုး မရှိကြောင်း တွေ့ရသည်။

ခတ်/khə təh/(မွန်)၊ချပ်(မြန်မာ)-အချပ်အပြားပုံသဏ္ဌာန်ရှိသော နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသောမျိုးပြုများ

မွန်မျိုးပြ	မြန်မာမျိုးပြ
ထက် မဲ့ ခတ်/thə kə moa khə təh/ (ဖျာ ၁ ချပ်)	ဖျာ ၁ ချပ်
ပသ ၏ ခတ်/pə soa ba khə təh/ (သံပြား ၂ ချပ်)	သံပြား ၂ ချပ်
ပဋိန် ၏ မဲ/pə ηjan ba me?/ (ပန်းကန်ပြား ၂ လုံး)	ပန်းကန်ပြား ၂ ချပ်
ထေး ၏ မဲ/thah ba me?/ (လင်ပန်း ၂ လုံး)	လင်ပန်း ၂ ချပ်

မြန်မာနှင့် မွန်တိုင်းရင်းသားတို့သည် အချပ်အပြားပုံသဏ္ဌာန်ရှိသော နာမ်ကိုရည်ညွှန်း ရေတွက်ရာတွင် ‘ချပ်’ မျိုးပြကို သုံးကြောင်း တွေ့ရသည်။ သို့သော် မြန်မာလူမျိုးတို့က ပန်းကန်ပြား၊ လင်ပန်းတို့ကို ‘ချပ်’ မျိုးပြကို သုံးပြီး ရေတွက်သော်လည်း မွန်လူမျိုးတို့ကမူ လင်ပန်း(ထား)၊ ပန်းကန်ပြား(ပဋိန်) တို့ကို ‘ခတ်’ဟု မသုံးဘဲ ‘မဲမ၊ ၈၀’ တစ်လုံးနှစ်လုံးစသည်ဖြင့် ‘လုံး’ မျိုးပြကို သုံးပြီး ရေတွက်သည်ကို တွေ့ရသည်။ ဤနေရာ မွန်တိုင်းရင်းသားတို့သည် လင်ပန်း၊ ပန်းကန်ပြားတို့၏ အချပ်အပြားပုံသဏ္ဌာန်ကို မယူဘဲ ငှင့်တို့၏ အနားသပ်ထားသည့် အဝန်းအစိုင်းပုံသဏ္ဌာန်ကိုယူ၍ ‘လုံး’မျိုးပြကို သုံးသည်ဟု ယူဆရပါသည်။

စင်း - ဖြောင့်စင်းသော ပုံသဏ္ဌာန်ရှိသောနာမ်ကို ရည်ညွှန်းရေတွက်ရာတွင် သုံးသောမျိုးပြုများ

မွန်မျိုးပြ	မြန်မာမျိုးပြ
၃၅။ မဲ /klɛŋ moa / (လေ့ ၁)	လေ့ ၁ စင်း
ငံကျာ မဲ /bək təa moa/ (လေယာဉ်ပျံ ၁)	လေယာဉ် ၁ စင်း
၀၄ ၏ /baŋ ba/ (သဘေား ၂)	သဘေား ၂ စင်း
ကွိုကွဲတ်(ယထာ)၏ /kwi kmət (jə tha) ba/ (ရထား ၂)	ရထား ၂ စင်း

မြန်မာဘာသာစကားတွင် ဖြောင့်စင်းသော ပုံသဏ္ဌာန်ရှိသော ‘နာမ်များဖြစ်သော’ ‘လေ့၊ လေယာဉ်၊ သဘေား၊ ရထား’တို့ကို ရည်ညွှန်းရေတွက်ရာတွင် ‘စင်း’ မျိုးပြကိုအသုံးပြုကြောင်း တွေ့ရသည်။ မွန်ဘာသာစကားတွင်မူ ‘လေ့၊ လေယာဉ်၊ သဘေား၊ ရထား’တို့အတွက် ‘စင်း’ဟူသော မျိုးပြ စကားလုံးအသုံးမျိုး မရှိကြောင်းတွေ့ရှိရသည်။ သို့ရာတွင် ‘၃၅မဲ’ဟု ဆိုလျှင် ‘လေ့တစ်စီး’ ဟု နားလည် နေခြင်းပင် ဖြစ်သည်။

မ /mɛ?/(မွန်)၊လုံး(မြန်မာ)-လုံးဝန်းသောပုံသဏ္ဌာန်ရှိသော နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသော မျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
ခုင် မဲ့ မ /kʰɛŋ moa me?/ (ခုံ ၁ လုံး)	ခုံ ၁ လုံး
ကတ်စိ မဲ့ မ /kət ci moa me?/ (သဘော်သီး ၁ လုံး)	သဘော်သီး ၁ လုံး
ဇြပ်မဲ့ မ /zəp moa me?/ (ဇြပ် ၁ လုံး)	ဇြပ် ၁ ဆောင်
ထောင် မဲ့ မ /θə beaŋ moa me?/ (သပိတ် ၁ လုံး)	သပိတ် ၁ လုံး
ဒ် မဲ့ မ /de moa me?/ (တောင် ၁ လုံး)	တောင် ၁ လုံး/တောင် ၁ တောင်

လုံးဝန်းသော ပုံသဏ္ဌာန်ရှိသော နာမ်ကိုရည်ညွှန်းရေတွက်ရာတွင် သုံးသောမျိုးပြများကိုကြည့်လျှင် မြန်မာနှင့်မွန်တိုင်းရင်းသားတို့သည် လုံးဝန်းသောပုံသဏ္ဌာန်ရှိသော အရာများသာမက အလုံးအထူးရှိသော အရာဝါးများတွင်လည်း ‘လုံး’၊ ‘မ’(မွန်)မျိုးပြကို အသုံးပြုကြောင်း တွေ့ရသည်။ မြန်မာ ဘာသာစကားတွင် အိမ် ၁ လုံး၊ အိမ် ၁ ဆောင်၊ ဇြပ် ၁ ဆောင်စသည်ဖြင့် အဆောက်အအုံနှင့် ပတ်သက်၍ ‘ဆောင်’မျိုးပြကိုသုံးသော်လည်း မွန်ဘာသာစကားတွင် ထိုသုံးသော သုံးသောအသုံးအနှစ်နှင့်မျိုး မရှိကြောင်း တွေ့ရသည်။ မွန်ဘာသာစကားတွင် ‘မ’ ဟူသော မျိုးပြစကားလုံးသည် ရည်ညွှန်းသည့်အရာဝါးများကိုလိုက်၍ အသုံးကွဲပြားသွားသည့်သဘောကို တွေ့ရသည်။

**သာဓက** — ကိုစက်(ကာ) မဲ့ မ /kwi cak (ka) mao me?/ (ကား ၁ စီး)

ကို	မဲ့	/kwi mao/	(လုံး ၁ စီး)
သို့	မဲ့ မ	/hœ? mao me?/	(အိမ် ၁ လုံး)
မ ပက	မဲ့ မ	/mɛ? pəkao mao me?/	(ပန်းမျိုးစေ့ ၁ စေ့)
မ ပုင်	မဲ့ မ	/ me? pzi moa me?/	(ထမင်းစေ့ ၁ စေ့)

စသည်ဖြင့် ‘မ’ မျိုးပြသည် ရည်ညွှန်းသည့် နာမ်ကို လိုက်၍ ‘စီး’၊ လုံး၊ စေ့’ဟူ၍ အသုံးကွဲ သွားကြောင်း တွေ့ရသည်။

**ဉာဏ်(မြန်မာ)**၊ ကော်(မွန်) - စုတွက်မို့မောက်သော ပုံသဏ္ဌာန်ရှိ နာမ်ကိုရည်ညွှန်း ရေတွက်ရာတွင် သုံးသောမျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
ကျို ၏ ကော် /tcaik ba zəkao/ (ဘုရား ၂ ဉာဏ်)	ဘုရား ၂ ဉာဏ်
စေတိ မဲ့ /ce təe moa/ (စေတိ ၁ )	စေတိ ၁ ဉာဏ်

မြန်မာလူမျိုးတို့သည် ‘ဉာဏ်’မျိုးပြကို ဘုရား၊ စေတိစသည် မြင့်မြတ်သည့်အရာဝါးများနှင့် အချို့အရာဝါးများကို ရေတွက်ရာတွင်အသုံးပြုကြသည်။ သုံးသော် မွန်ဘာသာစကားတွင် ဘုရား (ဘုရား

ရုပ်ပွားတော်)ကို ရည်ညွှန်းရေတွက်ရာတွင် ‘ကျေ’ (။) မျိုးပြကိုသုံးသော်လည်း စေတီကို ရေတွက်ရာတွင်မူ ‘ကျေ’မျိုးပြကို အသုံးပြခြင်းမရှိကြောင်းတွေ.ရပါသည်။ ‘ကျေ’သည် ‘မိမိ၊ ကိုယ်’ ဟုအဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရား၏ ရုပ်ပွားတော်များကို ရည်ညွှန်းရေတွက်သည့်အခါ ‘ကျေ’ကို မျိုးပြအဖြစ် အသုံးပြုကြောင်း တွေ.ရသည်။

**ယောက် - လူကို ရေတွက်ရာတွင် သုံးသော မျိုးပြ**

မွန်မျိုးပြ	မြန်မာမျိုးပြ
မိဟ် နဲ /mnih coh/ (လူ ၁၀)	လူ ၁၀ ယောက်
ကွေးသာ မွဲ /kwah be mao/ (ကျောင်းသား ၁)	ကျောင်းသား ၁ ယောက်
အွာ မွဲ /əca mao/ (ဆရာ ၁)	ဆရာ ၁ ယောက်

လူကို ရေတွက်ရာတွင် သုံးသော မျိုးပြစကားလုံးများကို ကြည့်လျှင် မြန်မာဘာသာစကားတွင် ‘ယောက်’ မျိုးပြကို သုံးသော်လည်း မွန်ဘာသာစကားတွင် မျိုးပြအနေဖြင့် အသုံးပြခြင်း မရှိကြောင်းတွေ.ရသည်။ ‘မိဟ် မွဲ’ ဟု ဆိုလျှင် လူတစ်ယောက်ကို ပြောသည်ဟု နားလည်ကြောင်း တွေ.ရှိရပါသည်။ သို့သော မိဟ် မွဲ ဂကော် (လူ ၁ စု)၊ မိဟ် မွဲ ခိုပ် (လူ ၁ အပ်)စသည် တို့တွင် ‘ဂကော်’၊ ‘ခိုပ်’ ဟူသောမျိုးပြကို သုံးကြောင်းတွေ.ရှိရပါသည်။

**ကောင် - တိရဇ္ဇာန်ကို ရေတွက်ရာတွင် သုံးသော မျိုးပြ**

မွန်မျိုးပြ	မြန်မာမျိုးပြ
ကူ မွဲ /kla? moa/ (ကျား ၁)	ကျား ၁ ကောင်
၃ ဝါ /klea poe?/ (နွား ၃)	နွား ၃ ကောင်
ဗုံ ၆။ /ba goa ba/ (ကြောင် ၂)	ကြောင် ၂ ကောင်
ကု၍ မသုန် /klɪŋ mə sun/ (ခွေး ၅)	ခွေး ၅ ကောင်

တိရဇ္ဇာန်ကို ရေတွက်ရာတွင်သုံးသော မျိုးပြများကိုကြည့်လျှင် မြန်မာဘာသာစကားတွင် ‘ကောင်’ မျိုးပြကို သုံးသော်လည်း မွန်ဘာသာစကားတွင်မူ တိရဇ္ဇာန်ကိုရေတွက်ရာတွင် သုံးသောမျိုးပြမရှိကြောင်းတွေ.ရသည်။ ‘ကူ မွဲ’ဟု ဆိုလျှင် ကျားတစ်ကောင်ဟု သိရှိနားလည်နေခြင်းပင်ဖြစ်သည်။ သို့သော မွန်ဘာသာစကားတွင် ထူးခြားချက်အနေဖြင့် နွားတစ်ယုံး (၃ မွဲ လုံး) ဟူသောအသုံးတွင်မူ ‘ယုံး’ (လုံး)ဟူသော မျိုးပြကို သုံးကြောင်းတွေ.ရသည်။

မွန်မျိုးပြ	မြန်မာမျိုးပြ
၃ မွဲ လုံး /klea moa lŋɔ/ (နွား ၁ ယုံး)	နွား ၁ ယုံး
၃ မွဲ ခိုဟ် /klea moa dph/ (နွား ၁ ဖုံး)	နွား ၁ ကောင်
ပြောင် မွဲ ခိုပ် /preaŋ moa mɔp/ (ကျဲ့ ၁ အပ်)	ကျဲ့ ၁ အပ်

အထက်ပါသာဓကအရ နွား၊ ကျဲတို့ကို ရေတွက်ရာတွင် ‘ယဉ်း၊ ဖက်၊ အပ်’စသည့် မျိုးပြမားကို အသုံးပြုကြောင်းတွေ.ရှိရပါသည်။ မွန်လူမျိုးတို့သည် ခိုင်းနွားနှစ်ကောင်ကိုတစ်ယုံးဟု သုံးပြီး ခိုင်းနွားတစ်ယုံးထဲမှ တစ်ကောင်စီကို ရေတွက်ရာတွင် ‘မွဲဒိုဟ်’ ဟူသောအသုံးကိုသုံးပါသည်။ ‘ဒိုဟ်’၏ အဓိပ္ပာယ်မှာ အရပ်မျက်နှာဖြစ်ပါသည်။ လူည်းတွင် ခိုင်းနွားနှစ်ကောင်ကို ဘယ်ဘက်နှင့် ညာဘက်ယူဉ်ကာ အရပ်မျက်နှာတစ်ဖက်စီ ထားသည့်အတွက် ‘ဒိုဟ်’ ဟူသောအသုံးကိုသုံးသည်ဟု ယူဆနိုင်ပါသည်။

၃၊ ၁၊ ၂။ မြန်မာနှင့် မွန်ဘာသာဓကားရှိုး နာမ်၏အရည်အသွေးနှင့် အမျိုးအစားကို အခြေပြုသော မျိုးပြအသုံးများ နှိုင်းယူဉ်ချက်

ရေတွက်ရာနာမ်၏ အရည်အသွေးအမျိုးအစားတစ်ရပ်ရပ်အပေါ် အခြေပြု၍ ယင်းအရည်အသွေးကို ဖော်ညွှန်းသည့် စကားလုံးကို အဆိုပါနာမ်၏ မျိုးပြအဖြစ် အသုံးပြုခြင်း ဖြစ်ပါသည်။

### ကျပ် – ငွေကြေးရေတွက်ရာတွင် သုံးသော မျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
သဲ မသုန် ထကောင် /slui məsən theki/ (ဂိုက်ဆုံး ၅ ကျပ်)	ပိုက်ဆုံး ၅ ကျပ်
သဲ ၂၀၀ /slui ba klem/ (ဂိုက်ဆုံး ၂၀၀ )	ပိုက်ဆုံး ၂၀၀ ကျပ်
သဲ ကိုတ် ၁၀၀၀ /slui knt ləjim/ (ဂိုက်ဆုံး သိန်း ၁၀၀၀ )	ပိုက်ဆုံးကျပ် သိန်း ၁၀၀၀

ငွေကြေးရေတွက်ရာတွင် သုံးသော မျိုးပြစကားလုံးကိုကြည့်လျှင် မြန်မာဘာသာဓကားတွင် ‘ကျပ်’ကိုသုံးပြီး မွန်ဘာသာဓကားတွင် ‘ထကောင်(ကျပ်)’ ကိုသုံးကြောင်းတွေ.ရသည်။ မြန်မာဘာသာဓကားတွင် ခုက်ဏ်းမှ ရာပြည့်က်ဏ်းများ ရေတွက်ရာတွင် မျိုးပြစကားလုံးများကို ရည်ညွှန်းရာ နာမ်၏ရှေ့တွင်ထားပြီး ရေတွက်သော်လည်း မွန်ဘာသာဓကားတွင် ခုက်ဏ်းကိုသာမျိုးပြစကားလုံး သုံးသော်လည်း ရာပြည့်က်ဏ်းများကို ရေတွက်ရာတွင် မျိုးပြ ‘ထကောင်’ကို မသုံးတော့ကြောင်း တွေ.ရသည်။

### စီး – အစီးခံနာမ်ကို ရေတွက်ရာတွင် သုံးသောမျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
ကိုစက်(ကာ)မဲ့ မ/kwi cak (ka) mao me?/ (ကား ၁ စီး)	ကား ၁ စီး
ကွဲ မဲ့ /kwi mao/ (လူည်း ၁)	လူည်း ၁ စီး
ချံး မဲ့ /cheh mao/ (မြင်း ၁)	မြင်း ၁ စီး

မြန်မာဘာသာဓကားတွင် အစီးခံနာမ်ကို ဖော်ပြရာတွင် ‘စီး’မျိုးပြ အသုံးပြုကြောင်း တွေ.ရသည်။ မွန်ဘာသာဓကားတွင်မှ အစီးခံယာဉ်မော်တော်ကားကို ဖော်ပြရာတွင် ‘မ’ (စီး) မျိုးပြကိုအသုံးပြုသော်လည်း ‘လူည်း၊ မြင်း’ စသည်တို့ကို ဖော်ပြရာတွင်မှ မျိုးပြစကားလုံးကို အသုံးမပြုကြောင်း တွေ.ရသည်။

ခတ် /khə teh/ (မွန်)၊ ထည်(မြန်မာ)-အဝတ်အထည်ကို ရည်ညွှန်းရော့က်ရာတွင် သုံးသောမျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
ပလော် မဲ့ ခတ် /pə lə? moa khə teh/ (အကျိုး ၁ ထည်)	အကျိုး ၁ ထည်
ဂိုက် မဲ့ ခတ်/gloik moa khə teh/ (ပုဆိုး ၁ ထည်)	ပုဆိုး ၁ ထည်
ယာတ် မဲ့ ခတ်/jat moa khə teh/ (စောင် ၁ ထည်)	စောင် ၁ ထည်
ယာတ်ဘွာတ် မဲ့ ခတ်/jat dot moa khə teh/ (ပုဝါ ၁ ထည်)	ပုဝါ ၁ ထည်
ကုာဂုဏ် မဲ့ ခတ် /kna gə zə? moa khə teh/ (အနေကထိုင် ၁ ထည်)	အနေကထိုင် ၁ ထည်

မြန်မာဘာသာစကားတွင် အဝတ်အထည်အတွက် ‘ထည်’ မျိုးပြကို အသုံးပြုကြောင်း တွေ့ရသည်။ မွန်ဘာသာစကားတွင်လည်း အဝတ်အထည်ကို ရည်ညွှန်းရော့က်ရာတွင် ‘ခတ်’ မျိုးပြကို သုံးပါသည်။ ‘ခတ်’ မှာအပြားလိုက်ဖြစ်နေသည့် အရာဝါတ္ထုဟု အဓိပ္ပာယ်ရပါသည်။ ထိုကြောင့် ‘ခတ်’မျိုးပြကို အသုံးပြုသည့်အခါတွင် အချပ်အပြားပုံသဏ္ဌာန်ဖြစ်နေသော ဖျောကိုရည်ညွှန်းရော့က်ရာတွင် သုံးကြောင်း တွေ့ရသည်။ ထို့အတူ ‘အကျိုး ပုဆိုး၊ စောင်၊ ပုဝါ၊ အနေကထိုင်’ စသည့်အရာဝါတ္ထုပစ္စည်းများသည်လည်း ပြန်ပြုးသည့်သော အပြားလိုက် ဖြစ်နေသည့်အတွက် ရည်ညွှန်း၍ သုံးဟန်တူပါသည်။

ပါး - သက်ရှိသက်မဲ့ နာမ်အချို့ကို ရည်ညွှန်းရော့က်ရာတွင် သုံးသော မျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
သင် မသုန် ဇော် /saŋ məsun zəkaʊ/?/ (သံယာတော် ၅ ပါး)	သံယာတော် ၅ ပါး
ရတ် ဝိ ပြကာ /rət pəe? prəka/ (ရတနာ ၃ ပါး)	ရတနာ ၃ ပါး
အပါယ် ပန် ဘုံ/ခာ pai pən bum/ (အပါယ် ၄ ဘုံ)	အပါယ် ၄ ပါး/အပါယ် ၄ ဘုံ
သစ္စ ပန် /sət ei pən/ (သစ္စာ ၄)	သစ္စာ ၄ ပါး

မြန်မာဘာသာစကားတွင် ‘ပါး’ မျိုးပြကို သက်ရှိသက်မဲ့ နာမ်အချို့ကို ရည်ညွှန်းရော့က်ရာတွင် သုံးသည်ကို တွေ့ရသည်။ သို့သော် မွန်ဘာသာစကားတွင်မူ သံယာတော်များအတွက် ‘ဇော်’ မျိုးပြကို လည်းကောင်း၊ ရတနာသုံးပါးတွင် ‘ပြကာ’ကိုလည်းကောင်း၊ အပါယ်လေးပါးတွင် ‘ဘုံ’တို့ကို အသုံးပြုပြီး သစ္စာလေးပါးတွင်မူ မျိုးပြကို အသုံးမပြုကြောင်းတွေ့ရသည်။ ဉြှိတွင် ‘ပြကာ’ဟူသော မျိုးပြစကားလုံး သည် ရှေးမွန်မှ မျက်မှောက်ခေတ်အထိ ပြောဆိုသုံးစွဲနေသည်ကို တွေ့ရသည်။

**တုံ (မွန်)၊ ပင် (မြန်မာ) – အပင်ကို ရေတွက်ရာတွင် သုံးသောမျိုးပြ**

မွန်မျိုးပြ	မြန်မာမျိုးပြ
ကြက် မဲ တုံ /krɔk moa tnɔm/ (သရက် ၁ ပင်)	သရက် ၁ ပင်
တုံဆူ မဲ တုံ /tnɔm chu? moa / (သစ်ပင် ၁ ပင်)	သစ်ပင် ၁ ပင်
လွှဲ မဲ တုံ /pəkao moa tnɔm/ (ဝန်း ၁ ပင်)	ဝန်း ၁ ပင်
လွှဲ မှို့ မဲ တုံ/pəkao mle moa tnɔm/ (စံပတ်ပန်း ၁ ပင်)	စံပတ်ပန်း ၁ ပင်

မြန်မာနှင့် မွန်တိုင်းရင်းသားတို့သည် အပင်ကိုရေတွက်ရာတွင် ‘ပင်၊ တုံ’ မျိုးပြကို အသုံးပြ ကြသည်ကိုတွေ့ရသည်။ သို့သော် မြန်မာဘာသာစကားတွင် ‘ပင်’ဟူသော မျိုးပြကို သစ်ပင်မဟုတ်သော ‘ဆံပင်၊ ကြိုး၊ သရေပင်’ စသည်တို့ကို ရည်ညွှန်းရေတွက်ရာတွင်လည်း ‘ပင်’မျိုးပြကို အသုံးပြလာခဲ့သည် ကို တွေ့ရသည်။ မွန်ဘာသာစကားတွင် ထို့သို့သော အသုံးမျိုးကိုမတွေ့ရှိရပေ။

အပ် (မြန်မာ)၊ ခါးပို့(မွန်) – နာမ်၏အအုပ်အဖွဲ့၊ ပမာဏကို သုံးသည့် မျိုးပြ

မွန်မျိုးပြ	မြန်မာမျိုးပြ
မိုဟ် မဲ ခီးပို့/mnih moa m̥p/	လူ ၁ အုပ်
ပြောင် မဲ ခီးပို့/ preaŋ moa m̥p /	ကျဲ့ ၁ အုပ်
၃ မဲ ခီးပို့/ klea moa m̥p /	နွား ၁ အုပ်
ပြောပို့ မဲ ပြောပို့/ krɔp moa krɔp /	တောအုပ် ၁ အုပ်

နာမ်၏ အအုပ်အဖွဲ့ပမာဏကို ရေတွက်ရာတွင် မြန်မာနှင့်မွန်တိုင်းရင်းသားတို့သည် ‘အုပ်’ ဟူသော မျိုးပြကိုအသုံးပြုကြောင်း တွေ့ရသည်။ လူပုဂ္ဂိုလ်အအုပ်အဖွဲ့ပမာဏသာမက ကျဲ့၊ နွား စသည့် တိရစ္ဆာန်များ၊ သစ်တောများကိုလည်း အအုပ်အဖွဲ့အနေဖြင့် ‘အုပ်’မျိုးပြကို အသုံးပြုကြောင်းတွေ့ရသည်။ သို့သော် မွန်ဘာသာစကားတွင် တောအုပ်ကို ရေတွက်ရာတွင် ‘ခီးပို့’ဟူသောမျိုးပြကို အသုံးပြခြားမရပဲ ပြောပို့(တောအုပ်)ဟူသော နာမ်ကို မျိုးပြအဖြစ်ပြန်သုံးထားသည်ကို တွေ့ရသည်။

### ၃။ ၃။ မြန်မာနှင့် မွန် မျိုးပြစကားလုံးခွေးချယ်အသုံးပြမဲ့ နှီးမှုံးယူဉ်ချက်

နာမ်ကို ရည်ညွှန်းရေတွက်ရာတွင် နာမ်တစ်ခုအတွက် မျိုးပြတစ်ခုသာ အသုံးပြရမည့်နာမ်များ ရှိသကဲ့သို့ အချို့နာမ်များသည် မျိုးပြတစ်မျိုးမက အသုံးပြနိုင်ကြောင်းတွေ့ရသည်။ ထိုနာမ်၏ အခြေအနေကို လိုက်၍ မျိုးပြစကားလုံးများကို ခွေးချယ်အသုံးပြနိုင်ကြောင်း တွေ့ရသည်။

မြန်မာမျိုးပြစကားလုံးတွင် ‘ပန်း’ ဟူသော နာမ်အတွက် ‘ပွင့်၊ ခိုင်၊ ခက်၊ စည်း၊ အိုး’ စသည့် မျိုးပြအသုံးများရှိသကဲ့သို့ မွန်မျိုးပြစကားလုံးတွင်လည်း လွှဲ (ပန်း) ကို ‘ချွောင်(ပွင့်)၊ တို့င် (ခိုင်)၊ တ်င်(ခက်)၊ စန် (စည်း)၊ ထမဲ (အိုး) စသည့် မျိုးပြအမျိုးမျိုးကို အသုံးပြကြကြောင်း တွေ့ရသည်။

## သာကဗ

မွန်မျိုးပြ	မြန်မာမျိုးပြ
။ မဲ ခွောင် /pəkao moa mɔŋ/ (ပန်းတစ်ပွဲ)	ပန်းတစ်ပွဲ
။ မဲ တိုင် /pəkao moa tnain/ (ပန်း ၁ ခိုင်)	ပန်းတစ်ခိုင်
။ မဲ တော် /pəkao moa tə/ (ပန်း ၁ ခက်)	ပန်းတစ်ခက်
။ မဲ စန် /pəkao moa caŋ/ (ပန်း ၁ စည်း)	ပန်းတစ်စည်း
။ မဲ ထမဲ /pəkao moa themai/ (ပန်း ၁ အိုး)	ပန်းတစ်အိုး

အထက်ပါသာကဗများအရ မြန်မာနှင့် မွန်တိုင်းရင်းသားတို့သည် ရည်ညွှန်းနာမ်၏ အခြေအနေ အရ သင့်လျှော်မည့် မျိုးပြစာဌားလုံးများကို ရွှေးချယ်အသုံးပြုကြောင်း တွေ့ရှိရပါသည်။ မြန်မာဘာသာစကားတွင် သင်ပန်းကို ရည်ညွှန်းလိုလျင် ‘တစ်ပွဲ၊ တစ်ခိုင်၊ တစ်ငံ’ စသည်ဖြင့် အသုံးပြုပါက ဆီလျှော်မှု မရှိကြောင်းတွေ့ရှိရပါသည်။ ‘သင်ပန်းတစ်ခက်’ ဟုသုံးမှသာသင့်လျှော်ပါသည်။ မွန်ဘာသာစကားတွင်မူ ပန်းအတွက်သုံးသောမျိုးပြများသည် ထိုကဲ့သို့ ကန့်သတ်မှုမရှိပေ။ ‘အပွင့်၊ အဖူး၊ အခိုင်၊ အိုး’ စသည့်ရည်ညွှန်းနာမ်၏ အခြေအနေအရ မျိုးပြစာဌားလုံးကို ရွှေးချယ်အသုံးပြုသည်ကို တွေ့ရသည်။

အလားတူ မြန်မာနှင့် မွန်တိုင်းရင်းသားတို့သည် ပုင်(ထမင်း) ဆိုသည့် နာမ်အတွက် ‘ပွဲ၊ စွဲ၊ နပ်၊ ပန်းကန်၊ ထုပ်၊ အိုး’စသည်ဖြင့် အမျိုးမျိုးအသုံးပြုကြောင်း တွေ့ရသည်။

## သာကဗ

မွန်မျိုးပြ	မြန်မာမျိုးပြ
ပုင် မဲ မ /pəŋ moa me?/ (ထမင်း ၁ စွဲ)	ထမင်း ၁ စွဲ
ပုင် မဲ ဟဂါပ်/pəŋ moa həgap/ (ထမင်း ၁ နပ်)	ထမင်း ၁ နပ်
ပုင် မဲ မင့်ဘန် /pəŋ moa məŋjan/ (ထမင်း ၁ ပန်းကန်)	ထမင်း ၁ ပန်းကန်
ပုင် မဲ ရို /pəŋ moa kwi/ (ထမင်း ၁ ထုပ်)	ထမင်း ၁ ထုပ်
ပုင် မဲ ထမဲ /pəŋ moa themai/ (ထမင်း ၁ အိုး)	ထမင်း ၁ အိုး

အထက်ပါ သာကဗများအရ မြန်မာနှင့်မွန်တိုင်းရင်းသားတို့သည် ထမင်းဟူသောနာမ်ကို ရည်ညွှန်းဖော်ပြသည့်အခါ နာမ်၏ အခြေအနေကိုကြည့်၍ မျိုးပြစာဌားလုံးများကို ရွှေးချယ်အသုံးပြုကြကြောင်း တွေ့ရသည်။

သာကဗ - ပုင် မဲ မ လွှဲ ကို ပြုး။ /pəŋ moa me? ləpa? ko prah/  
(ထမင်း ၁ လုံးမျှ မပြန်ကဲ စေနဲ့။)

မဲတဲ့ ၁ ပုင် ဝိ ဟဂါပ်။ /moa ၥာ c̥i? pəŋ moa ၥာe? həgap/

(တစ်ရက်ကို ထမင်း သုံးနပ် စားတယ်။)

ပုင် ၈။ မဋ္ဌာန် ဂျို့ လံး ထော် လကျို့ ညီ။

/p3η ၃ba məηjan gəh 1ɔη thəh 1e t̥caik jɪ/

(ထမင်း နှစ် ပန်းကန် ဘုန်းကြီးကို လောင်းလိုက်ပါ။)

တဲ့ကံ ချုန်လင် ပုင် ၈။ ထမဲ့ရာ။

/t̥ja 1o? ၂m 1e p3η ၃ba th̥mai ra?/

(ဒီနေ့ ထမင်း ၂ အိုး ချက်ထားတယ်။)

စသည်ဖြင့် ရည်ညွှန်းသည့် နာမ်အခြေအနေကိုလိုက်၍ မျိုးပြစ်ကားလုံးကို ရွှေးချယ်အသုံးပြုကြောင်း တွေ့ရှိရပါသည်။

မျိုးပြစ်ကားလုံး ရွှေးချယ်အသုံးပြုပုံများကိုကြည့်လျှင် မျိုးပြစ်ကားလုံးများကို မည်သည့်နေရာတွင် ရွှေးချယ်အသုံးပြုရမည်ကို ပုံသေသတ်မှတ်၍ မရနိုင်ကြောင်းတွေ့ရသည်။ ထို့ကြောင့်မြန်မာနှင့် မွန်တိုးရင်းသားတို့၏ မျိုးပြစ်ကားလုံးအသုံးပြုပုံများကို နှိုင်းယူ့ကြည့်လျှင် ရည်ညွှန်းသည့် နာမ်အခြေအနေကိုလိုက်၍ မျိုးပြစ်ကားလုံးများကို ဖန်တီးအသုံးပြုထားကြောင်း တွေ့ရှိရပါသည်။

### ဗြိုင်သုံးသပ်ချက်

ဤစာတမ်းတွင် မြန်မာနှင့်မွန်တိုးရင်းသားတို့၏ မျိုးပြစ်ကားလုံးများကို နှိုင်းယူ့လေ့လာတင်ပြထားပါသည်။ ဘာသာစကားနှင့် ရှင်သန်နေရသော လူမှုဘဝပတ်ဝန်းကျင်တွင် မျိုးပြစ်ကားလုံး များကို နေ့စဉ်အသုံးပြုနေရပါသည်။ ထို့သို့နေ့စဉ်ပြောဆိုရေးသား အသုံးပြုနေရသော မွန်မျိုးပြစ်ကားလုံးများကို ခြေခြေမြစ်မြစ် သိရှိလိုသည့်အတွက် ဤစာတမ်းကို တင်သွင်းရခြင်းဖြစ်သည်။

နာမ်၏ ပုံသဏ္ဌာန်ကို အခြေပြုသော မျိုးပြစ်ကားလုံးများကိုကြည့်လျှင် မြန်မာနှင့်မွန် တိုးရင်းသားတို့သည် တူညီမှုများရှိသကဲ့သို့ ကွဲပြားမှုများလည်းရှိသည်ကို တွေ့ရသည်။ မွန်တိုးရင်းသားတို့က ‘ဝါး၊ မြား၊ ဆံပင်၊ ကောက်ရှိး’စသည့် နာမ်တို့ကို ရေတွက်ရာတွင် ‘တွေ့’(ချောင်း) ဟူသော မျိုးပြစ်ကားလုံးတစ်ခုကိုသာ အသုံးပြုသော်လည်း မြန်မာဘာသာစကားတွင်မူ ‘လုံး၊ စင်း၊ ပင်၊ မျှော်’စသည့် မျိုးပြများကို ရည်ညွှန်းရာနာမ်အလိုက် အသုံးကွဲပြားသွား ကြောင်းတွေ့ရှိရပါသည်။ မြန်မာဘာသာစကားတွင် ‘ချပ်’ ဟူသောမျိုးပြကို ‘ပန်းကန်ပြား၊ လင်ပန်း’ တို့ကိုရေတွက်ရာတွင် သုံးသော်လည်း မွန်ဘာသာစကား၌မူ ‘မ’(လုံး)မျိုးပြဖြင့်သုံးသည်ကို လေ့လာတွေ့ရှိရပါသည်။ အလားတူပင် ‘လေ့၊ လေယာဉ်၊ သတော်၊ ရထား’တို့ကို ရည်ညွှန်းရေတွက်ရာတွင် မြန်မာဘာသာစကားတွင် ဖြောင့်စင်းသည့်သဘောဖြင့် ‘စင်း’ မျိုးပြကိုသုံးသော်လည်း မွန်ဘာသာစကားတွင်မူ အကောင်အထည်အလုံး အထူးရှိသော အရာဝတ္ထာတစ်ခုအနေဖြင့်သာ အသုံးပြုကြောင်းတွေ့ရသည်။ ထူးခြားသည်မှာ မြန်မာ ဘာသာစကားတွင် လူကိုရေတွက်ရာတွင် ‘ယောက်’ ဟူသောမျိုးပြကိုလည်းကောင်း၊ တို့ရွှေ့နှုန်းကို ရေတွက်ရာတွင် ‘ကောင်’ မျိုးပြကိုလည်းကောင်းသုံးသော်လည်း မွန်ဘာသာစကားတွင်မူ လူ၊ တို့ရွှေ့နှုန်းကိုရေတွက်သော မျိုးပြမရှိကြောင်းတွေ့ရသည်။ သို့သော်တစ်ခုထက်ပို့သော ‘လူ၊ တို့ရွှေ့နှုန်း’များကိုရေတွက်ရာတွင်မူ ‘ယူ့၊ အပ်’ မျိုးပြစ်ကားလုံးများကို အသုံးပြုကြောင်း တွေ့ရသည်။

နာမ်၏အရည်အသွေးနှင့် အမျိုးအစားကို အခြေပြုသော မျိုးပြအသုံးများကို ရေတွက်ရာတွင် လည်း မြန်မာနှင့်မွန်တိုင်းရင်းသားတို့သည် တူညီမှုများရှိသကဲ့သို့ ကွဲပြားမှုများလည်း ရှိသည်ကို တွေ့ရသည်။ ‘ပါး’ မျိုးပြကို မြန်မာဘာသာစကားတွင် သက်ရှိသက်မဲ့နာမ်တို့ကို ရည်ညွှန်းရေတွက်ရာ တွင် သုံးသော်လည်း မွန်ဘာသာစကားတွင်မူ ‘ကော့၊ ပြကာ့၊ ဘုံ’ စသည်ဖြင့် ရည်ညွှန်းသည့် နာမ်ကိုလိုက်၍ ကွဲပြားသွားကြောင်း တွေ့ရသည်။

မြန်မာနှင့်မွန်မျိုးပြစကားလုံးများ ရွှေးချယ်အသုံးပြုမှုကို နှိုင်းယှဉ်တင်ပြရာတွင် မြန်မာနှင့် မွန် ဘာသာစကားနှစ်ခုလုံးတွင် နာမ်တစ်ခုအတွက် မျိုးပြတစ်ခုသာ အသုံးပြုရမည့်နာမ်များရှိသကဲ့သို့ အချို့ နာမ်များသည် မျိုးပြတစ်မျိုးမက အသုံးပြနိုင်ကြောင်း တွေ့ရသည်။ ထိုနာမ်၏ အခြေအနေကို လိုက်၍ မျိုးပြစကားလုံးကို ရွှေးချယ်အသုံးပြနိုင်ကြောင်း လေ့လာတွေ့ရှုရပါသည်။

မြန်မာနှင့်မွန်တိုင်းရင်းသားတို့၏ မျိုးပြစကားလုံးဖန်တီးအသုံးပြုပုံများကို လေ့လာကြည့်သွေး မြန်မာဘာသာစကားတွင် ရည်ညွှန်းရာနာမ်အလိုက် မျိုးပြစကားလုံးများကို ဖန်တီးအသုံးပြထားနိုင်သည် ကိုတွေ့ရသည်။ မွန်ဘာသာစကားတွင်မူ လူမှုကိစ္စအသစ်တစ်ခုအတွက် မျိုးပြစကားလုံး ဖန်တီးသည့်အခါ ရှိပြီးသားမျိုးပြစကားလုံးများကို ရည်ညွှန်းရာနာမ်နှင့် ကိုက်ညီအောင် အသုံးပြကြ သည်ကို တွေ့ရသည်။ မျိုးပြစကားလုံးအသုံးပြုမှုသည် ပြောဆိုသည့် ဘာသာစကား၏ သဘောသဘာဝ အပေါ်မှတည်၍ ဖန်တီးအသုံးပြကြကြောင်း လေ့လာတွေ့ရှုရပါသည်။

### နိဂုံး

ဤစာတမ်းသည် မြန်မာနှင့်မွန်တိုင်းရင်းသားတို့၏ မျိုးပြစကားလုံး ဖန်တီးအသုံးပြုမှုများကို နှိုင်းယှဉ်လေ့လာ တင်ပြထားသော စာတမ်းဖြစ်သည်။ ထိုသို့လေ့လာခြင်းအားဖြင့် တိုင်းရင်းသား လူမျိုး တစ်မျိုးနှင့်တစ်မျိုးတို့၏ မတူကွဲပြားသော မျိုးပြစကားလုံး ဖန်တီးအသုံးပြုပုံများကို သိရှိလာရပါသည်။ ဤစာတမ်းမှတစ်ဆင့် မြန်မာနှင့်မွန်တိုင်းရင်းသားတို့၏ ဘာသာစကားတို့တွင် ပြောဆိုမှုများနှင့် စိတ်ကူး စိတ်သန်းများ၊ မိမိတို့ဘာသာစကားရှင်သန်ရှိန်အတွက် ဖန်တီးအားထုတ်မှုများကို သိရှိနားလည်လာပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည့်ရင်းနှီးမှု တိုးပွားလာစေနိုင်မည်ဟု ယုံကြည်မိပါသည်။

### ကျမ်းကိုးစာရင်း

#### မြန်မာဘာသာ

ထွန်းမြှင့်၊ ဦး။ (ခန့်မပါ)။ ဘာသာဖော့။ ရန်ကုန်၊ ရန်ကုန်တဗ္ဗာသို့လ် ရှိအီးစီ (ပညာရေး) သမဝါယမလီမိတက်။

ထွန်းမြှင့်၊ ဦး။ (၁၉၉၆)။ သွွှေဖော့။ ရန်ကုန်၊ မြေမြောင်းပုံနိုင်တိုက်။

ထွန်းသိန်းနိုင်။ (၂၀၀၁)။ မွန်မြန်မာအဘိဓာန်နှင့် သွွှေ့နှိုင်းယှဉ်ချက် (၃-ကြိမ်)။ မွန်အမျိုးသား ပညာရေး ကော်မတီ။

မောင်တိုး၊ နိုင်။ (၁၉၈၀)။ အခြေမွန်စကား မွန်စာသင်ကြားနည်း။ ရန်ကုန်၊ ဒီမိုကရေစီ ပုံနိုင်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၀၅)။ မြန်မာသဒ္ဓါ။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

မြန်မာစာအဖွဲ့။ (၂၀၁၃)။ ခရီးဆောင်မြန်မာအဘိဓာန်။ နေပြည်တော်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

ရွှေသွင်၊ ဦး (၁၉၆၉)။ ‘မွန်ဘာသာကို သဒ္ဓဇာဒည်းဖြင့် လျေလာခြင်း’၊ တဗ္ဗာသိလ်ပညာ ပဒေသာစာစောင် အတွဲ(၄) အရိုင်း(၄)။ ရန်ကုန်၊ တဗ္ဗာသိလ်များပုံနှိပ်တိုက်။

ဝါယမ၊ အရှင်။ (၁၉၅၇)။ မွန်ဘာသာသင်ကြားနည်း။ ရန်ကုန်၊ ရွှေသိန်းပုံနှိပ်တိုက်။

အေးအေးမွန်၊ ဒေါက်တာ။ (၂၀၁၁)။ စံမြန်မာဘာသာစကားရှိ မျိုးပြစ်ကားလုံးများ၊ ပါရဂူကျမ်း၊ ရန်ကုန် တဗ္ဗာသိလ်။

အောင်မြင့်ဦး၊ ဒေါက်တာ။ (၂၀၁၀)။ ဘာသာစကားသုတေသန။ ရန်ကုန်၊ ရှုံးစာပေ။

### အကိုလိပ်ဘာသာ

Hass, M.R. (1951). *The Use of Numeral Classifiers in Burmese*. Semitic Philology, Vol. II. California: University of California.

Hla Pe, Dr. (1967). *A re-examination of Burmese 'CLASSIFIERS'*. JBRS. Journal of the Burma Research Society. Vol. L, pt. II.

Pan Hla, Nai. (1989). *An Introduction to Mon Language*. Kyoto: Center for Southeast Asia Studies.

Shorto, H.L.,(1962). *A Dictionary of MODERN SPOKEN MON*. London: Oxford University Press.

### မွန်ဘာသာ

ဂကော်သင်သွေ့တ်အနာဂတ်မန်။ (၂၀၀၄)။ အနာဂတ်မန် ကုပ် (၅)။ ရန်ကုန်။

ဂကော်သင်သွေ့တ်အနာဂတ်မန်။ (၂၀၀၅)။ အနာဂတ်မန် ကုပ် (၆)။ ရန်ကုန်။

မွန်စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ။ (၁၉၉၃)။ လိုက်ဖွံ့ဖြိုးတန်ကောန်း(မွန်ဖတ်စာ- သုင်ယ်တန်း)။ ရန်ကုန်။  
မွေ့ပုံနှိပ်တိုက်။

မွန်စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ။ (၁၉၉၃)။ လိုက်ဖွံ့ဖြိုးမန် တန်ပထမ (မွန်ဖတ်စာ- ပထမတန်း)။ ရန်ကုန်။  
မွေ့ပုံနှိပ်တိုက်။

၂၀၃၃။ (၂၀၀၆)။ လိုက်မန်တဲ့ကော်။ မှုခုံ၊ မဟာဗောဓိကျောင်း။

၂၀၃၃။ (ခုနှစ်မပါ)။ လိုက်မန်ကော်ခေတ် ရန်ကုန်။